

၂၀၀၈ခုနှစ်၊ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် ဖွဲ့စည်းပုံအခြေခံဥပဒေပုဒ်မ ၃၈၉ အရ နိုင်ငံသားတိုင်းသည် ဥပဒေအရ ပေးဆောင်ရမည့် အခွန်အကောက်များကို ပေးဆောင်ရန် တာဝန်ရှိသည်။

ပတခ(အထခ)-၀၅-၀၂

အထူးကုန်စည်ခွန်ဥပဒေပုဒ်မ ၁၁၊ အထူးကုန်စည်ခွန်နည်းဥပဒေများ နည်းဥပဒေ ၄၆၊ နည်းဥပဒေခွဲ(ဃ)၊
နည်းဥပဒေခွဲငယ်(၂)၊ နည်းဥပဒေခွဲငယ်စိတ် (ကက) နှင့် နည်းဥပဒေခွဲငယ်(၃)၊ နည်းဥပဒေခွဲငယ်စိတ်(ကက) တို့အရ
အထူးကုန်စည်ခွန်ပေးဆောင်ခဲ့ကြောင်း သက်သေခံလက်မှတ်
(ပြည်တွင်းသို့ ဝယ်ယူတင်သွင်းခြင်း)

ပြည်တွင်းသို့တင်သွင်းသူအမည်-----

လိပ်စာ -----

လုပ်ငန်းမှတ်ပုံတင်လက်မှတ်

အခွန်ထမ်းမှတ်ပုံတင်(TIN) အမှတ်-----

သွင်းကုန်လိုင်စင်အမှတ်နှင့်ရက်စွဲ-----

သွင်းကုန်ကြေညာလွှာအမှတ်နှင့်ရက်စွဲ-----

ပြည်တွင်းသို့ ကိုယ်တိုင်ဝယ်ယူတင်သွင်းကြောင်းဖော်ပြချက်-

အမှတ်စဉ်	အထူးကုန်စည်အမျိုးအမည်	ရေတွက်ပုံ	အရေအတွက်	သွင်းကုန်တန်ဖိုး (နိုင်ငံခြားငွေ)	ကုန်းပေါ်ရောက်တန်ဖိုး (ကျပ်)	အခွန်နှုန်း	ကျသင့်အခွန် (ကျပ်)	မှတ်ချက်
(၁)	(၂)	(၃)	(၄)	(၅)	(၆)	(၇)	(၈)	(၉)
စုစုပေါင်း ကျသင့်အခွန်-----								

စာတိုင်-၈ ပါ ကျသင့်အခွန်များကို အကောက်ခွန်နှင့်တစ်ပါတည်း အကောက်ခွန်ဦးစီးဌာနတွင် ပေးဆောင်ထားပြီး ဖြစ်ကြောင်းလည်း ဝန်ခံပါသည်။



လက်မှတ် -----

အမည် -----

တာဝန် -----

ဖုန်း၊ e-mail၊ လိပ်စာ -----

မှတ်ချက်။

မှတ်ပုံတင်ပြီးသည့် အထူးကုန်စည်ထုတ်လုပ်သူ/ ဝယ်ယူတင်သွင်းသူသည် မိမိထုတ်လုပ်သော အထူးကုန်စည်တွင် အသုံးပြုရန်/ ပြန်လည်ရောင်းချရန်အတွက် အထူးကုန်စည်များကိုပြည်တွင်းသို့ဝယ်ယူတင်သွင်းလျှင် တင်သွင်းသူသည် ဤသက်သေခံလက်မှတ်ကို(၂)စောင်ပြုစုရေးသားရမည်။ မူရင်းခွဲကို မိမိအားအခွန်စည်းကြပ်သည့် သက်ဆိုင်ရာအခွန်ရုံးသို့ ပေးပို့ရမည်ဖြစ်ပြီး မူရင်းကို လက်ခံအဖြစ် ထားရှိရမည်။